



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် အောက်တိုဘာလ ၂၅
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 08 2196 2258, E-mail:kcsn2010@gmail.com

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၁ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် အောက်တိုဘာလ ၂၅
 ရက်မှ နိုဝင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - အောက်တိုဘာ ၁၀	အောက်တိုဘာ ၁၁ - အောက်တိုဘာ ၂၄	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၁၂၃	၄	၁၂၇
၂	ဖမ်းဆီးခံရခြင်း	၁၉၅	၂၃	၂၁၈
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၃၇	၆	၁၄၃
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၃၃		၃၃
	ဒီးမော့ဆိုမြို့နယ်	၂၃၉	၇	၂၄၆
	ဖယ်ခုံမြို့နယ်	၆၀	၁၂	၇၂
	ဖရူဆိုမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈

	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ အောက်တိုဘာ ၂၄ ရက်နေ့ အထိ	IDPs အသစ် အောက်တိုဘာ ၂၅ - နိုဝင်ဘာ ၇ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၃၂၃၁၁		၃၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၃၁၀၀၀	၁၀၀၀၀	၄၁၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၄၅၄၄၉	၁၀၀၀၀	၁၅၅၄၄၉

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ အောက်တိုဘာလ (၂၅)ရက်မှ နိုဝင်ဘာလ (၇)ရက်၊ ၂၀၂၁ခုနှစ်



- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး၊ လက်နက်ကြီးဖြင့် မြို့နှင့် ကျေးရွာများအား ပစ်ခတ်ခြင်းကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ

ပြီးခဲ့သည့် သတင်းနှစ်ပတ်အတွင်း စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် စစ်အင်အားဖြင့် စစ်ဆင်ရေးများ ပြုလုပ်လာခဲ့သည်။ စစ်ကောင်စီသည် ရမ်းပြည်နယ်တောင်ပိုင်းမှ လွိုင်ကော်သို့ သော်လည်းကောင်း လွိုင်ကော်မှ ကရင်နီပြည်နယ်တောင်ပိုင်းသို့ သော်လည်းကောင်း ထိုအရေးပါသော လမ်းမကြီး၏လုံခြုံမှုအတွက် ကြိုးစားထိန်းချုပ်လာခဲ့သည်။ စစ်ကောင်စီ တပ်များသည် မြို့နှင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် အရပ်သား များအား ထိခိုက်သေဆုံးရသည့်အပြင် အဆောက်အအုံအများအပြား ပျက်စီးခဲ့သည်။ ရာနှင့်ချီသော စစ်ကောင်စီတပ်များ နေပြည်တော်မှ စေလွှတ်ပြီး ဖယ်ခုံမြို့အနောက်တောင်တန်းတွင် ရှိသော ခုခံတပ် များအား ရှင်းလင်းရန် စေလွှတ်လာခဲ့သည်။

အောက်တိုဘာလ (၂၅) ရက်နေ့၊ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင်ရှိ လုဒ်မယ်တော် ကက်သလစ်ဘုရားကျောင်းအား စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်ဖျက်စီးသွားခဲ့သည်။ သည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ် မားနာပလောရပ်ကွက်ရှိ ပြည်သူ့နေအိမ်တလုံး ထိမှန်ပျက်စီး သွားခဲ့သည်။

အောက်တိုဘာလ (၂၆)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ထူလွီးဘီလာကျေးရွာနှင့် ငွေတောင်ရွာသစ် ကျေးရွာအကြား ကရင်နီတပ်မတော်နှင့် KNDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၁၀) ထက်မနည်းသေဆုံးကာ စစ်ကား(၂)စီး ပျက်စီးခဲ့သည်။

အောက်တိုဘာလ (၂၆)ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားကာ PDF မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှုကြောင့် ကသဲကျေးရွာရှိ ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အောက်တိုဘာလ (၂၇)ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ကသဲကျေးရွာရှိ ပြည်သူ့နေအိမ် (၅)လုံးနှင့် ဒေသခများ အားထားရသည့် ဆေးခန်းတစ်လုံးသည် စစ်ကောင်စီ၏လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပျက်စီးသွားခဲ့သည်။

အောက်တိုဘာလ (၂၉) ရက်နေ့၊ မိုးဗြဲအခြေစိုက် (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့အတွင်းရှိ ရပ်ကွက်ထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် စည်ကား ၂ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ပေါ်ဦး ၂ ရပ်ကွက်မှ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် တောင်ယာခင်းထဲတွင် ပိတ်မိနေသော ဒေသခံ တစ်ဦးလည်း လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့သည်။

အောက်တိုဘာလ (၃၀) ရက်နေ့၊ လွိုင်ကော်မှ မိုးဗြဲမြို့ကို သွားသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် စပါးခင်းကိုနှင်းဖြတ်ပြီး မီးရှို့ဖျက်စီးသွားခဲ့သည်။

အောက်တိုဘာလ (၃၁) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်တွင် ရိက္ခာပြန်လာယူသည့် စစ်ရှောင် ၂ ဦးအား စစ်ကောင်စီ၏ကင်းပုန်းတပ်နဲ့ ထိပ်တိုက်တိုးမိသည့်အတွက် လိုက်လံပစ်ခတ်ခံရသည်။ သို့သော် ကံကောင်းစွာ လွတ်မြောက်ခဲ့ကြသည်။ အလားတူ ငူးပလော့ရပ်ကွက်ရှိ နေအိမ်ကိုလည်း မီးရှို့ခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်သည်။ သည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါတမငယ်ကျေးရွာနေ ပြည်သူ (၁)ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိကာ နေအိမ်အချို့အား လက်နက်ကြီး ထိမှန်ဖျက်စီးသွားခဲ့သည်။

နိုဝင်ဘာလ (၁)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ရွှေယောက်ရပ်ကွက်ရှိ ကင်းပုန်းချထားသော စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ခါး ရပ်ကွက်(၂)ရှိ ပြည်သူပိုင် ဂိုဒေါင်တစ်လုံးနှင့် နေအိမ်(၃)လုံး ထပ်မံပျက်ဆီးခဲ့ရသည်။



စကစ လက်နက်ကြီးထိမှန်ပျက်စီးသွားသော ပြည်သူ့အိမ် ဖယ်ခုံမြို့နယ် စကစ လက်နက်ကြီးထိမှန်ပျက်စီးသွားသော ရွှေပြည်အေးဆေးခန်း

နိုဝင်ဘာလ (၁)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ထူလွီးဘီလာရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်နှင့် KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်မှ (၈) ဦး သေဆုံးကာ KNDF မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ (၂) ရက်နေ့၊ ညနေ (၂:၁၀) နာရီအချိန်တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်၊ KNDF၊ PDF(ဖယ်ခုံ)၊ PDF မိုးဗြဲတို့မှ တိုက်ခိုက်ခဲ့ပြီး

စစ်ကောင်စီတပ်မှ (၅)ဦး သေဆုံးကာ၊ KNDF မှ ရဲဘော် (၂)ဦးနှင့် PDF မှ ရဲဘော် (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ဖယ်ခုံမြို့နယ် အနောက်မြောက်ဖက်ရှိ လွယ်လုံ၊ လွယ်ဟွဲကျေးရွာမှ ဒေသခံ တောင်သူများ သီးနှံရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ်မှ အင်အား ၅၀၀ ခန့်ဖြင့် ထိုးစစ် ဆင်လာသည့် အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။



သီးနှံရိတ်သိမ်းနေစဉ် စစ်ကောင်စီတပ် ထိုးဆင်စစ်ဆင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ

နိုဝင်ဘာလ (၃)ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော်၊ KNDF၊ PDF(ဖယ်ခုံ)၊ PDF မိုးဗြဲတို့မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၂)ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ PDF ဘက်မှ ရဲဘော် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ (၅) ရက်နေ့၊ ဖယ်ခုံမြို့နယ်အတွင်း ခေါင်းအိကျေးရွာအုပ်စု၊ စက်တော်ကျေးရွာတိုက်ပွဲမှာ ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ (၁၀)ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဆိုပါ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်အတွင်းရှိ ခေါင်းအိကျေးရွာနှင့် စက်တော်ရာ ကျေးရွာတို့အား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် နေအိမ် ၆ လုံး ပျက်စီးသွားသလို စစ်ရှောင်စခန်းမှ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ (၆) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် ထူလွီးဘီလာကျေးရွာ ခြေတော်ရာ ဘုရားတောင်အနီး ည (၅:၄၀)နာရီအချိန်တွင် စစ်ကောင်စီနှင့် KNDF၊ KA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံးကာ ၅ဦးဒဏ်ရာရသည်။ သည့်အပြင် မွန်တည့်ချိန်မှာလည်း ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ကို

PDF ဖယ်ခုံနဲ့ KNDF ဖယ်ခုံတပ်ရင်းတို့က တိုက်ခိုက်သည့်အတွက် စစ်ကောင်စီဘက်က ဥဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသည်။

နိုဝင်ဘာလ (၆) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ (၆)မိုင်ကျေးရွာအနီး KNDF B-09မှ နယ်မြေ ရှင်းလင်းရေးပြုလုပ်ပြီး စစ်ကောင်စီစခန်းချခဲ့သည့် နေရာအနီးတွင် ရုပ်အလောင်းနှစ်လောင်း တွေ့ရှိရကြောင်း KNDF B-09 မှ ထုတ်ပြန်ထားသည်။ ရုပ်အလောင်းနှစ်လောင်းသည် လည်ပင်းတွင် ကြိုးကွင်းစွပ်ကာ နှစ်ဦးစလုံးအား ကွေးတဲ့အနေအထားဖြင့် မြုပ်နှံထားသည့်အတွက် ညှင်းပန်းနှိပ်စက် ခဲ့ပုံရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

• ရွာသားများ ဖမ်းဆီးခံရခြင်းနှင့် လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း

အောက်တိုဘာလ (၂၈) ရက်နေ့၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား (၁၉) ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး စစ်ဆင်ရေးအတွင်းလူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားသည်။ ထိုဖမ်းဆီးခံထားရသော ရွာသားများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးချေ။

အောက်တိုဘာလ (၃၁) ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းရပ်ကွက် ၁ မှ ပြည်သူတစ်ဦး၊ ညောင်ကုန်း ၃ ရပ်ကွက်မှ ပြည်သူ ၃ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့များ ဖမ်းဆီးသွားပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားခဲ့သည်။

• ဆက်လက်ဖြစ်ပေါ်နေသော ထွက်ပြေးတိမ်းရှောင်မှုများ

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကျေးရွာ (၈)ရွာဖြစ်သော - ကုန်းဆုံ၊ ခေါင်းအိ၊ စက်တော်၊ လွယ်ဝဲ၊ ရွှေပြည်အေး(ကသဲ)၊ လွယ်လုံ၊ လွယ်ပါသာ၊ ပူချယ် စတဲ့ကျေးရွာမှ ဒေသခံနှင့် မြို့ပေါ်ဒေသခံအချို့လည်း စစ်ဘေးရှောင်နေရသည့်အတွက် ဒေသခံ တစ်သောင်းနီးပါး တောတွင်းစစ်ဘေးရှောင်စခန်းများသို့ထွက်ပြေးတိမ်းရှောင်နေရသည်။

• ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ပိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇

ဩဂုတ် ၁၆မှ ဩဂုတ် ၂၉၊ ၂၀၂၁	၄၉၂	၁၆
ဩဂုတ် ၃၀ မှ စက်တင်ဘာ ၁၂၊ ၂၀၂၁	၇၉၆	၂၇
စက်တင်ဘာလ ၂၃ မှ စက်တင်ဘာလ ၂၆၊ ၂၀၂၁	၇၈၀	၂၈
စက်တင်ဘာလ ၂၇ မှ အောက်တိုဘာ ၁၀၊ ၂၀၂၁	၇၇၆	၂၅
အောက်တိုဘာ ၁၁ မှ အောက်တိုဘာ ၂၄၊ ၂၀၂၁	၃၇၈	၂၃
အောက်တိုဘာ ၂၅၊ ၂၀၂၁ မှ နိုဝင်ဘာ ၇၊ ၂၀၂၁	၇၅၂	၈၂

တရားဝင်ထွက်ပေါ်လာသော ဇယားအရ မြင့်တက်လာနေသော်လည်း မြေပြင်ပေါ်ရှိ အခြေအနေထက် များစွာ နည်းနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ထွက်ပြေးတိမ်းရှောင်နေသည့် စခန်းများ (သို့) ကျေးရွာများစစ်ကောင်စီ၏ ကျန်းမာရေးကုသမှုခံယူရန် စိုးရိမ်ကြောက်ရွံ့သောကြောင့် ရွာသားများ ငြင်းဆန်နေခြင်းပင် ဖြစ်သည်။ ရွာလုံးကျွတ် ကူးစက်ခံနေရသည့် အချက်အလက်များ ထွက်ပေါ်လာခဲ့သော်လည်း ၎င်းရွာသားများသည် မိမိကိုယ်ကိုယ်အိမ်တွင်းတွင်ဘယဆေးကုထုံးဖြင့် ကုသခဲ့ကြပြီး အချို့သေဆုံးမှုများ ရှိသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com